

ရောင် 不同的颜色 ②离开, 相距: တမြို့နှင့်တမြို့သိပ်မ ~ ပါ။ 两个城市相距不远。

ကွာစီ နှု၊ <kwa si'> [汉]瓜子

ကွာတ နှု၊ <kwa ta'> [英 quarter] 四分之一英担(英国为 28磅, 美国为25磅)

ကွာတား နှု၊ <kwa ta: > [英 quarter] ①四分之一 ②营房, 禁闭室

ကွာတားကြေး နှု၊ <kwa ta: gyei'> [英· 緬 quarter + ကြေး] 按季度付税额

ကွာတားချ နှု၊ <kwa ta: khya'> [英· 緬quarter + ချ] [军] 关禁闭

ကွာတားဖိုင်နယ်ယွဲ နှု၊ <kwa ta: phain ne bwe: > [英· 緬 quarter final + ယွဲ] 【体】四分之一决赛

ကွာတမ်းတရား နှု၊ <kwa dan: t-ya: > 离婚案例

ကွာနိုင် နှု၊ <kwa nain> = ကွဲနိုင်

ကွာပိန် နှု၊ <kwa pein> [巴](诗)国王, 皇帝

ကွာရှင်း က၊ <kwa shin: > 离婚, 离异: လင်မယား ~ ခြင်း 夫妻离婚

ကွာလက်ဖက် နှု၊ <kwa l-phet> 緬古时夫妻离婚时请人吃的拌咸茶

ကွာလမ်း က၊ <kwa lan: > (古)不同, 差别

ကွာလှမ်း က၊ <kwa hlan: > 距离远, 远离: မိုင်၁၀၀၀၀ကျော်မျှခရီး ~ သည်။ 相距万余英里。

ကွာဝေး က၊ <kwa wei: > 相距, 离开, 远: ရန်ကုန်ဆိပ်ကမ်းသည် ပင်လယ်နှင့်၂၁မိုင်သာ ~ သည်။ 仰光港与海口相距仅二十一英里。

ကွာဟ က၊ <kwa ha'> 差距, 差别; 裂开(缝): ကျေးလက်ဒေသနှင့်မြို့များသည်အဆင့်အတန်းချင်း ~ လွန်းလှသည်။ 城乡差别很大。 / ~ နေတဲ့ပျဉ်ထောင်ကြား 裂开的木板缝

ကွဲ မသ၊ <kwi'> (动物或人) 被突然抓住时发出的声音: လာခိုကြည့်စမ်းမင်း ~ ခနဲမြည်သွားအောင်ဖမ်းကြမယ်ကွ။ 你来偷偷试试, 我一下子就会把你抓住。

ကွဲနိုင် နှု၊ <kwi nain> [英 quinine] 奎宁: ~ ဆေးပင်ခေါက် 金鸡纳树的皮

ကွဲ I နှု၊ <gwei'> ①古代缅甸一民族名 ② = ကွဲနိုင် ③转折点, 拐弯处, (河、海的) 湾: ပင်လယ် ~ 海湾 / လမ်း ~ 道路拐弯处 II နှု၊ <kwei'> 弯曲, 弯 III က၊ <kwei'> 转弯, 拐弯

ကွဲကောက် နှု၊ <kwei' kaut> 弯曲, 迂回曲折

ကွဲကျောက်နီ နှု၊ <gwei' kyaut ni> = ကွဲနိုင်

ကွဲကျောက်ရွှေ နှု၊ <gwei' kyaut shwei> 【矿】黄赭石

ကွဲချိုး က၊ <gwei' khyo: > 转弯: ဟိုရွှေနားရောက်ယင်ညာဘက်ကို ~ သွားပါ။ 到前边往右拐。

ကွဲချောင်ကွဲလည် က၊ <kwei' gyaun kwei' le> ①弯弯曲曲

曲 ②狡猾

ကွဲချောင်လိမ်သစ် က၊ <kwei' gyaun lein lit> ①弯弯曲曲 ②狡猾

ကွဲတီးကွဲကောက် က၊ <kwei' ti: kwei' kaut> 弯弯曲曲

ကွဲနာ နှု၊ <kwei' na/ gwei' na> 【医】麻疯, 分: ကွဲကြက် ချေး၊ ကွဲပေါက်ပေါက်၊ ကွဲပုန်း 等种, 也称 ပွေးစုန်းနာ

ကွဲနီ နှု၊ <gwei' ni> 【矿】红赭石, 代赭石(一种赤铁矿)

ကွဲလည် က၊ <kwei' le> 转弯, 弯曲

ကွဲလည်ချောင်ပတ် က၊ <kwei' le gyaun bat> 拐弯抹角: ~ ပြောသည်။ 拐弯抹角地说。

ကွဲလည်ဆန်းပြား နှု၊ <kwei' le hsan: bya: > (古) ①极其弯曲 ②特别狡猾, 狡猾透顶

ကွဲလိမ် နှု၊ <kwei' lein> ①弯曲 ②狡猾, 耍花招

ကွဲဝါ နှု၊ <gwei' wa> 黄赭石

ကွဲ က၊ <kwei> (诗)没有, 脱离, 离开

ကွဲကင်း က၊ <kwei kin: > 分开, 分离

ကွဲကွင်း က၊ <kwei kwin: > ①破裂, 离婚 ②分离: ချစ်သူနှင့် ~ ရသည်။ 不得不与情人分离。

ကွဲ က၊ <kwei: > 弯, 弄弯, 卷曲, 蜷缩(身子): တင်မောင်သည် ~ နေအောင်ကတတ်၏။ 丁鼠跳舞跳得很起劲。

ကွဲကောက် က၊ <kwei: kaut> 弯曲, 卷曲

ကွဲကြက် နှု၊ <kwei: kywet>【解】收缩肌

ကွဲညွတ် က၊ <kwei: nyut: > 弯垂, 弯斜: သစ်ကိုင်းတွေဟာ ~ ရွဲကျနေသည်။ 树枝弯垂着。

ကွဲတလွေး နှု၊ <kwi: d-lwei: > (诗)幼小

ကွဲရစ် က၊ <kwei: yit> (诗)盘绕

ကွဲလေး နှု၊ <kwei: lei: > = ကွဲလွေး

ကွဲလွေး နှု၊ <kwei: lwei: > (诗)幼小

ကွဲ ပါ၊ <kwe'> 啊, 呀, 吧 (长辈对晚辈或同辈之间表示亲切的语气): ဘာလဲ ~ ။ 什么事啊? / ဖြစ်ပုံကသည်လို ~ ။

နားထောင်ကြ ။ 事情是这样的, 你们听我讲吧!

ကွဲ I နှု၊ <gwe: > 岸边拴竹筏或木排的木桩 II က၊ <kwe: > ①破裂, 碎: ပန်းကန် ~ သွားသည်။ 碗打破了。 / မိုး ~ သွားသည်။ 炸弹爆炸了。 / နား ~ လုပတ်တတ်သည်။ 耳膜几乎被震破了(震耳欲聋)。

②分化, 分裂, 分离, 分开, 失散: နှစ်ရိုက် ~ သွားတယ်။ 分成两派。 / လူချင်း ~ သွားတယ်။ 走散了。 / လင်မယား ~ သွားပြီ။ 夫妻离婚了。

③(会议、集会)结束, 散了: (云雾) 散开了: ညီလာခံ ~ သည်။ (大会) 散会了。 / ဈေး ~ ပြီ။ 集散了。 / နှင်းများမ ~ သေးဘူး။ 雾还没有散。

④区别, 差别: ဤဝေါဟာရနှစ်လုံး၏အဓိပ္ပါယ်ချင်း ~ နေသည်။ 这两个单词的意义不同。 III နှု၊ <kwe: > (俚) 极其, 太: ~ အောင်လှတယ်။ 太漂亮了。

ကွဲကျေ နှု၊ <kwe: kyei> ①粉碎: မှန် ~ သွားတယ်။ 玻璃粉